

第 14 課 休みをもらいたいんですが

目標

အလုပ်ချိန်ဆိုင်းပြောင်းခွင့်ယူတဲ့ခွင့်ပြုချက်တောင်းတက်လာမယ်။

会話

မန်နေဂျာ : ဂျန်းရေ။ ဈေးဝယ်သူလဲနည်းတော့ နားချိန်ဝင်လို့ရပါပြီ။

ဆိုင်ဝန်ထမ်း : ဟုတ်လား။ ကျေးဇူးတင်ပါတယ်။ ဟိုလေ... မန်နေဂျာကြီးရေ။ စိတ်မရှိပါနဲ့။ နောက်လရဲ့ Shift နဲ့ပတ်သတ်ပြီး တိုင်ပင်ချင်တာလေးတွေရှိလို့။ အခုအဆင်ပြေမလားရှင်/ခင်ဗျာ။

မန်နေဂျာ : အင်း။ ရပါတယ်။ ဘာဖြစ်လဲ။

ဆိုင်ဝန်ထမ်း : တကယ်က ဂုလပိုင်း၁၄ရက်နေ့မှာ ကျောင်းမှာစာမေးပွဲရှိလို့ နားရက်လေးလိုချင်လို့ပါ။

မန်နေဂျာ : ၁၄ရက်နေ့နော်။ ဟုတ်ပါပြီ။ အဲ့ဒါဆိုရင် အစားဆင်းပေးမယ့်သူကိုရှာထားလိုက်မယ်။

ဆိုင်ဝန်ထမ်း : အ၊ မန်နေဂျာကြီးရေ။ အရှေ့ရက်တွေက ညပိုင်းShiftဝင်တဲ့ Suzuki ကို နေ့လည်ကစပြီးဝင်ပေးလို့ရမရ မေးကြည့်ကြည့်တယ်။

မန်နေဂျာ : သူ့ဘာပြောလဲ။

ဆိုင်ဝန်ထမ်း : ဟုတ်။ ရတယ်လို့ပြောပါတယ်။

မန်နေဂျာ : တကယ်ကြီးလား။ တော်သေးတာပေါ့။ ငါလည်း Suzuki ကို ပြောကြည့်ပါအုံးမယ်။ စာမေးပွဲကြိုးစားဖြေနော်။

ဆိုင်ဝန်ထမ်း : ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။ ကြိုးစားဖြေပါ့မယ်။

ことば

休憩(する) အနားယူသည်။ シフト အလုပ်ဆိုင်း တာဝန် ညဘက်အလုပ်ဆင်းခြင်း

早朝勤務 မနက်စောစောအလုပ်ဆင်းခြင်း 入試 ဝင်ခွင့်စာမေးပွဲ 話しかける စကားလှမ်းပြောသည်။

変更 ပြောင်းသည်(စာမေးပွဲအချိန်) 早め မြန်မြန်